

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၉၃)
ရန်ကုန်မြို့၊ ၁၃၅၅ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၁၃ရက်
(၁၉၉၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်
သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤဥပဒေကို မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ ဥပဒေဟုခေါ်တွင်စေရမည်။
- ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်
သက်ရောက်စေရမည် -
 - (က) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်
ကောင်စီကို ဆိုသည်။
 - (ခ) အဖွဲ့ချုပ် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အားကစားအမျိုးအစား တစ်ခုချင်း
အလိုက် ဖွဲ့စည်းတာဝန်ပေးသော အားကစားအဖွဲ့ချုပ် အသီးသီးကိုဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်များ

- ၃။ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းသည်-
- (က) ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန် ရှင်သန် ထက်မြက်လာစေရေး ဦးတည်ချက်များဖြင့် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ရန်၊
 - (ခ) မြန်မာ့အားကစား ကမ္ဘာ့အဆင့်အတန်းမီစေရေးအတွက် အမျိုးအသားရေး လှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ရန်၊
 - (ဂ) အားကစားမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးကို အထောက်အကူပြု စေရန်၊
 - (ဃ) အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် ပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် အားပေးချီးမြှောက်မှုကို ရယူရန်၊
 - (င) တိုးတက်ပြောင်းလဲနေသော ခေတ်မီ အားကစားနည်းစနစ်သစ်များကို ကျင့်သုံး၍ ထူးချွန်သော အားကစားသမားပေါ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊
 - (စ) ထူးချွန်သော အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွန်းလာစေပြီး အားကစား ထူးချွန်မှုကို အရည်အချင်းတစ်ရပ်အဖြစ် အသိအမှတ်ပြုရန်။

အခန်း (၃)
ကောင်စီဖွဲ့စည်းခြင်း

- ၄။ နိုင်ငံတော်ဝန်ကြီးချုပ်သည် -
- (က) သင့်လျော်သော နိုင်ငံသားများပါဝင်သည့် ကောင်စီတစ်ရပ်ကို ဖွဲ့စည်းရမည်။

- (ခ) အားကစားအတွေ့အကြုံ ရင့်ကျက်သော ပုဂ္ဂိုလ် ၃ဦးမှ ၅ဦးအထိ ပါဝင်စေလျက် သင့်လျော်သော ကောင်စီဝင်ဦးရေကို သတ်မှတ်ရမည်။
- (ဂ) ကောင်စီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်။ လိုအပ်လျှင် ဒုတိယ ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။

၅။ ကောင်စီသည် အားကစားနှင့် စပ်လျဉ်း၍ အဆင့်မြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။

၆။ ကောင်စီသည်အမြတ်အစွန်းကို မရည်ရွယ်သည့်အစိုးရမဟုတ်သော အားကစားဆိုင်ရာ အဖွဲ့အစည်းဖြစ်သည်။

၇။ ကောင်စီသည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိသည်။

အခန်း (၄)

ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၈။ ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ဤဥပဒေပါရည်ရွယ်ချက်များ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ပေးခြင်း၊ လမ်းညွှန်ခြင်း၊
- (ခ) မြန်မာ့အားကစား ကမ္ဘာ့အဆင့်အတန်းမီစေရေးအတွက် အားကစားနှင့် ကာယ ပညာဆိုင်ရာ စီမံကိန်းနှင့် စီမံချက်များ ချမှတ်ပေးခြင်း၊
- (ဂ) အားကစားသိပ္ပံ၊ အားကစားတက္ကသိုလ်များဖွင့်လှစ်ခြင်း၊ အားကစားအမျိုးအစား အလိုက် သင်တန်းများဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန် ခြင်း၊

- (ဃ) အားကစားအရည်အသွေးမြင့်မားလာစေရန် နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊
- (င) ပြည်ပတွင်ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် အားကစားသမားများ၊ အားကစားအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ရေးအတွက် သတ်မှတ်သည့်နည်းလမ်းများနှင့် အညီ ရွေးချယ်စေလွှတ်ခြင်း၊
- (စ) ပြည်ပတွင်ကျင်းပသည့် အားကစားဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများသို့ တက်ရောက်ရန် သင့်လျော်သည့် ပုဂ္ဂိုလ်များအား သတ်မှတ်သည့် နည်းလမ်းများနှင့် အညီ ရွေးချယ်စေလွှတ်ခြင်း၊
- (ဆ) အားကစားဆိုင်ရာ လေ့လာရေးနှင့် ချစ်ကြည်ရေးအဖွဲ့များကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ပြည်ပသို့စေလွှတ်ခြင်း၊
- (ဇ) ပြည်ပအားကစားအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ အားကစားပညာရှင်များ၊ အားကစား အသင်းအဖွဲ့များ၊ အကူအညီပေးသူများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ဖိတ်ကြားခြင်း၊
- (ဈ) နိုင်ငံခြားနည်းပြများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ဖိတ်ကြားခြင်း၊ ငှားရမ်းခြင်း၊
- (ည) အစိုးရဌာနအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များ ထံမှ အလှူငွေများ၊ ထောက်ပံ့ငွေများ၊ ပစ္စည်းများလက်ခံခြင်း၊
- (ဋ) အစိုးရဌာန အဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များထံမှ အားကစားအဆောက်အအုံ၊ အားကစားကွင်း၊ အားကစားရုံ၊ အားကစားပစ္စည်းများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ လွှဲပြောင်း ရယူအသုံးပြုခြင်း၊ ငှားရမ်းအသုံးပြုခြင်း၊

- (၄) ပြည်တွင်း၊ ပြည်ပမှ အားကစားပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်ခြင်း၊
- (၅) အားကစားနှင့်စပ်လျဉ်း၍ရရှိသည့်ဝင်ငွေများ၊ အလှူငွေများအပေါ် ဝင်ငွေခွန်၊ အမြတ်ခွန် စည်းကြပ်ခြင်းမှ သက်သာခွင့်၊ သို့မဟုတ် ကင်းလွတ်ခွင့်၊ ရရှိရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

အခန်း (၅)

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ

၉။ ကောင်စီသည် အိုလံပစ်လုပ်ငန်းစဉ်များ၊ အိုလံပစ်ပြိုင်ပွဲများနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ရွေးချယ်ဖွဲ့စည်းရမည်။

၁၀။ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- (က) ကောင်စီကချမှတ်ပေးသည့်မူဝါဒများ၊ လမ်းညွှန်မှုများနှင့်အညီ အားကစားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- (ခ) အိုလံပစ်လုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကိုလုပ်သားပြည်သူတို့ သိရှိနားလည်စေရေးအတွက် ဆောင်ရွက်ခြင်း၊
- (ဂ) ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲများတွင် မြန်မာအားကစားအဖွဲ့များ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊
- (ဃ) ဤဥပဒေအရ ဖွဲ့စည်းသည့်အဖွဲ့ချုပ်များနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ တို့အကြား ဆက်သယ်ပေါင်းကူးပေးခြင်း။

- (င) ကမ္ဘာ့အိုလံပစ်ကော်မတီ၏ အကူအညီဖြင့်ပြည်တွင်း၌ သင်တန်းများဖွင့်လှစ်နိုင်ရန် နှင့် ပြည်ပ၌ဖွင့်လှစ်သော သင်တန်းများသို့ သင်တန်းသားများ စေလွှတ်နိုင်ရန် အဖွဲ့ချုပ်များနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခြင်း၊
- (စ) ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်နိုင်ရန် ဆက်သွယ် ဆောင်ရွက်ခြင်း၊
- (ဆ) ကောင်စီက အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၆)

အားကစားအဖွဲ့ချုပ်များ

၁၁။ ကောင်စီသည် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အားကစားအမျိုးအစား တစ်ခုချင်းအလိုက် အားကစားအဖွဲ့ချုပ်များကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ရွေးချယ်ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းရာတွင် အဖွဲ့ချုပ်များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၁၂။ ကောင်စီသည် ပုဒ်မ ၁၁ အရ၊ အဖွဲ့ချုပ်များကို ရွေးချယ်ဖွဲ့စည်းခြင်း မပြုနိုင်မီ ကာလအတွင်း လက်ရှိအားကစားအဖွဲ့ချုပ်များကို ဤဥပဒေအရ ရွေးချယ်ဖွဲ့စည်းသည့် အဖွဲ့ချုပ်များ ဖြစ်သည်ဟု မှတ်ယူရမည်။

အခန်း (၇)

မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီ

၁၃။ ကောင်စီသည် ပြည်သူများ၏ အားကစားနှင့် ကာယပညာ တိုးတက်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ဖွဲ့စည်းရမည်။

၁၄။ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ကောင်စီက ချမှတ်ပေးသည့် မူဝါဒများ၊ လမ်းညွှန်မှုများနှင့်အညီ အားကစား လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- (ခ) တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်စေရန် အားကစားနှင့် ကာယပညာဖြင့် အကောင်အထည်ဖော်ခြင်း၊
- (ဂ) လူတစ်စုအားကစားမှ လူထုအားကစားအဖြစ်သို့ရောက်ရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- (ဃ) ထူးချွန်သောအားကစားသမားများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ခြင်း၊
- (င) ခေတ်မီအားကစားသိပ္ပံနှင့် အားကစားတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း၊
- (စ) စံချိန်မီအားကစားကွင်း၊ အားကစားရုံများ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ခြင်း၊
- (ဆ) ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်များတွင် လိုအပ်သည့် အားကစားနှင့် ကာယပညာကော်မတီများ ဖွဲ့စည်းတာဝန်ပေးခြင်း၊
- (ဇ) ကောင်စီက အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၈)

အပြန်အလှန် ဆက်သွယ်ခြင်း

၁၅။ ကောင်စီသည် အောက်ပါအဖွဲ့အစည်းများအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုကို သတ်မှတ်ပေးရမည် -

- (က) မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊
- (ခ) မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ၊
- (ဂ) အားကစားအဖွဲ့ချုပ်များ၊
- (ဃ) ပြည်နယ်/တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် အားကစားနှင့် ကာယပညာကော်မတီများ။

အခန်း (၉)

ကောင်စီ၏ ရန်ပုံငွေ

၁၆။ ကောင်စီသည် ရန်ပုံငွေရှာဖွေနိုင်ရန် ဘဏ္ဍာရေးကော်မတီကို သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။

၁၇။ ကောင်စီသည် မိမိရန်ပုံငွေဖြင့် ရပ်တည်ရမည်။ ထို့အပြင် မိမိ၏ဘဏ္ဍာရေးရာ ကိစ္စအဝဝကိုလည်း တာဝန်ယူရမည်။

၁၈။ ကောင်စီသည် အားကစားနှင့် စပ်လျဉ်း၍ ရရှိသည့်ဝင်ငွေကို စည်းမျဉ်းစည်းကမ်းများ နှင့်အညီ သုံးစွဲခွင့်ရှိသည်။

၁၉။ ကောင်စီသည် နိုင်ငံတော်က ခွဲဝေပေးသည့် ဘဏ္ဍာငွေကို ရယူသုံးစွဲခွင့်ရှိသည်။

၂၀။ ကောင်စီသည် အစိုးရဌာနအဖွဲ့အစည်း တစ်ခုခုထံမှဖြစ်စေ၊ ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုခုထံမှဖြစ်စေ ချေးငွေရယူသုံးစွဲခွင့်ရှိသည်။

၂၁။ ကောင်စီသည် မိမိပိုင်နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ အားကစားလုပ်ငန်းများအတွက် သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ သုံးစွဲခွင့်ရှိသည်။

၂၂။ ကောင်စီသည် မိမိပိုင်နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိ၍ အားကစားလုပ်ငန်းများအတွက် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲခွင့်ရှိသည်။

၂၃။ ကောင်စီသည် လတ်တလော အသုံးပြုရန်မလိုသည့် ရန်ပုံငွေများကို တိုးပွားစေရန် သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်သည်။

၂၄။ ကောင်စီသည် မိမိရန်ပုံငွေကို ဤဥပဒေအရ ဖွဲ့စည်းသည့်ကော်မတီများ၊ အဖွဲ့ချုပ်များ၊ အားကစားနှင့် ကာယပညာကော်မတီများအား သင့်လျော်သလို ခွဲဝေသုံးစွဲခွင့်ပြုနိုင်သည်။

အခန်း (၁၀)

စာရင်းစစ်ဆေးခြင်း

၂၅။ ကောင်စီသည် ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စာရင်းစစ်ချုပ်နှင့် ညှိနှိုင်း၍ သတ်မှတ်ရမည်။ သတ်မှတ်ထားရှိသည့် ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေစာရင်းများ ပြုစုထားရှိစေရမည်။

၂၆။ ကောင်စီသည် ထိန်းသိမ်းထားရှိသည့် ငွေစာရင်းများကို စာရင်းစစ်ချုပ်က တာဝန်ပေးအပ်ခြင်းခံရသူ၏ စစ်ဆေးခြင်းကို ခံယူစေရမည်။

အခန်း (၁၁)

အထွေထွေ

၂၇။ ကောင်စီသည် မိမိရုံးလုပ်ငန်းများကိုလည်းကောင်း၊ ဤဥပဒေအရ ဖွဲ့စည်းသည့် ကော်မတီများနှင့် အဖွဲ့ချုပ်များ၏ ရုံးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်နိုင်ရန်

ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက် အားကစားနှင့်ကာယပညာဦးစီးဌာန၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။

၂၈။ ကောင်စီသည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနပိုင် အားကစားဆိုင်ရာ အဆောက်အအုံ၊ အားကစားကွင်း၊ အားကစားရုံ၊ အားကစား ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက် သတ်မှတ်သည့်နည်းလမ်းများနှင့် အညီအသုံးပြုရန် လိုအပ်ပါက ငှားရမ်းအသုံးပြုနိုင်သည်။

၂၉။ ကောင်စီသည် မိမိ၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ငွေရေးကြေးရေး အခြေအနေများကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး ရက်ပေါင်း ၆၀အတွင်း ဝန်ကြီးချုပ်ထံ အစီရင်ခံစာတင်ပြရမည်။

၃၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် -

- (က) ကောင်စီသည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ဝန်ကြီးချုပ်၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
- (ခ) ကောင်စီ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ သို့မဟုတ် မြန်မာနိုင်ငံအားကစားနှင့် ကာယပညာကော်မတီသည် လိုအပ်သောအမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။